

ထရပ်တီယမ် ၎် <ht-rit ti yan> [英 tritium] 【化】氚，超重氢

ထရပ်စ် ၎် <ht-rat s> [英 trust] 【经】托拉斯

ထရန်စဖော်မာ ၎် <ht-ran s-faw ma> [英 transformer] 变压器

ထရန်စစ်တာ ၎် <ht-ran sit s-ta> [英 transistor] ① 晶体管： ~ (ဂ)လုံးပါတဲ့ရေဒီယို 八个晶体管的收音机 ② 半导体收音机

ထရိန်နာ ၎် <ht-rein na> [英 trainer] 教练员

ထရပ်ကား ၎် <ht-rat ka:> [英 truck-car] 载重汽车，卡车，运货车

ထာဝစဉ် ကဝါ <hta w-zin> 持久，永远

ထာဝရ I ကဝါ <hta w-ra'/hta w-ya'> 持久，永恒： ဤမူများသည် ~ ဖြစ်သည်။ 这些原则是永恒的。 II ၎် <hta w-ra'/hta w-ya'> [巴]持久的，永久的，不变的： ~ ငြိမ်းချမ်းရေး 持久和平

ထာဝရကုသိုလ် ၎် <hta w-ya'ku'dho> [巴]永存的功德

ထာဝရကိန်း ၎် <hta w-ya'gein:/hta w-ra'gein:> 【数】常数

ထာဝရဆီ ၎် <hta w-ya' hsi/hta w-ra' hsi> 植物油或矿物油(古时与动物油相对而言)

ထာဝရဘုရား ၎် <hta w-ya' ph-ya:> 【宗】上帝，耶和华

ထာဝရမြေ ၎် <hta w-ya' myei> 恒产(指土地)

ထာဝရရေစေး ၎် <hta w-ya' yei zi:> 【化】永久硬水

ထာဝရသား ၎် <hta w-ya' dha:> 久居某地者，长居者(指男性)

ထာဝရသူ ၎် <hta w-ya' dhu> 久居某地者，长居者(指女性)

ထာဝရအမှန်တရား ၎် <hta w-ya' a-hnan t-ya:> 永恒真理

ထာဝရဥစ္စာ ၎် <hta w-ya' out sa> 恒产，不动产

ထား I ၎် <da:> ① = ဓား ②(古)渡口 II ကါ <hta:> ① 搁置，放，安置： ကျနော့်ဆီမှာ ~ ဝါ။ 放在我这里吧。 / မျက်နှာမ ~ တတ်အောင်အားနာသွား၏။ 不好意思，感到无地自容。 / ကျောင်း ~ သည်။ 让孩子入学。送去上学。 ② 暂置不顾，就算……： ခင်ဗျားပြောတာမှန်တယ်ပဲ ~ ဝါ။ 就算你说得对吧。 ③ 安排(职务等)： သူ့ကိုဂိတ်စောင့် ~ ဝါ။ 叫他担任门卫工作吧。 III ကထာ <hta:> 放着，存放，设置 ထရံကာ ~ သည်။ 隔上了墙。 / တွေ့ပေါ်ရေး ~ သည်။ 写在纸上。 / စားပွဲပေါ်ထင် ~ တယ်။ 放在桌上。

ထားကမ်း ၎် <hta: kin:> 渡口看守

ထားမြေ ၎် <d-mya'> = ခြေ

ထားမှိုင်း ၎် <d-hmain:> = ထားဝယ်မှိုင်း

ထားရို ကါ <hta: shi'> 保持，持有，存在： မိတ်ဆွေသင်္ဂဟတို့အပေါ်မေတ္တာစေတနာ ~ ပြီးပေါင်းသင်းဆက်ဆံသင့်သည်။ 对朋友应该真诚相待。

ထားဝယ်ကြိုင် ၎် <d-we kyein> 【植】土瓦藤

ထားဝယ်ငါး ၎် <d-we nga:> = ငါးပသျှူး

ထားဝယ်ငါးပိ ၎် <d-we ng-pi'> 土瓦虾酱

ထားဝယ်ဆောင် ၎် <d-we zaun> 土瓦阁(缅甸官中的一种双层屋顶的楼阁，因勃因囊王在位时集土瓦武士于此阁故名，在皇城正殿东北角的称为北土瓦阁，在皇城正殿东南角的称为南土瓦阁)

ထားဝယ်ပေါင်း ၎် <d-we baun:> 低矮的的船篷

ထားဝယ်မှိုင်း ၎် <d-we hmain:> 【植】使君子 Quisqualis Indica, Linn (Rangoon Creeper, Chinese Honey-suckle)

ထားဝယ်မြို့ ၎် <d-we myo'> 土瓦市，德林达依省的首府

ထားသို ကါ <hta: tho> 存放，收藏，放置，陈设

ထိ ကါ <hti'> ① 触，碰，触犯： တခုနှင့်တခု ~ သည်။ 一个碰一个。 / ပြပွဲမှာပြသထားတဲ့ပစ္စည်းများကိုလက်နဲ့မ ~ နဲ့။ 勿动展品。 / ငါ့ကိုလာမ ~ နဲ့၊မီးပွင့်သွားမယ်။ 谁要来欺负我，谁就会尝到苦头。 ② 降临： ဘေးရန် ~ သည်။ 灾难临头。 ③ 直至： ဘဝင် ~ အောင်မြည်တည်းသွား၏။ 响彻云霄。 / ပုဆိုးခူးလောက် ~ ဝတ်ထားသည်။ 把筒裙下摆齐至膝部穿着。 ④ 中肯，抓住要害： သူ့ပြောတာတော်တော် ~ သည်။ 他讲得相当中肯。 ⑤ 击中，打中： သေနတ် ~ သွားသည်။ 被枪打中。 ⑥ (被蛇)咬： ပိုး ~ သည်။ 被蛇咬。 ⑦ (酒、辣椒等)味道浓： တော်တော် ~ သည်အရက် 味道相当冲的酒 ⑧ 捕获大量的鱼： ဒီနှစ်မှာတယ်ငါး ~ တယ်။ 今年捕鱼量很大。 ⑨ 亏损，蒙受损失： ရေနံဈေးတက်တော့တချို့နိုင်ငံတော်တော် ~ သွားတယ်။ 石油涨价使一些国家受到很大损失。

ထိကတောက် ၎် <hti' k-taut /hti' g-daut> ① 火柴 ② 打火石 ③ 引火物

ထိကပါးရိကပါး ကဝါ <hti' g-ba: yi' g-ba:> ① 含沙射影，暗讽，旁敲侧击地 ② 举止轻佻

ထိကပေါက် ၎် <hti' g-baut> (鞋、服装等的)带扣： ~ တြီး (马的)肚带 / ~ ပေါက်သည်။ 扣上带扣。 / ~ လျှာ 带扣的舌针 / ~ ဖြုတ်သည်။ 解带扣。

ထိကရုံး ၎် <hti' g-yon:> 【植】含羞草 Mimosa pudica; Linn (Sensitive plant; Humble) 有： ကုန်း ~ ၊ ရေ ~ ၊ ~ ကြိုး၊ ~ ဆူးပေါက် 等若干种

ထိကပ် ကါ <hti' kat> 触及，紧贴

ထိကွက် ၎် <hti' gwet> (剧情的)高潮，高峰，激动人心的情节

ထိခိုက် ကါ <hti' khait> ① 碰击，碰伤，触及： တိုက်ပွဲမှာ ~ ခံရရသူများလှ။ 战斗中负伤人数不多。 ② 诬蔑，出口伤人： သူ့ဝါးကို ~ မပြောနှင့်။ 不要出口伤人。 ③ 伤心： စိတ် ~ သည်။ 伤心。 ④ 影响，破坏： ကျန်းမာရေး ~ သည်။